

Dai-ichi Active Care ကိုဘာကြောင့် ဝယ်ယူသင့်သလဲ



စိတ်အေးချမ်းသာမှုရခြင်း

သင်နှင့် သင်ချစ်ခင်ရသူများ အားလုံးကို ငွေကြေးအရ ထောက်ပံ့ကာကွယ်မှုပေးခြင်း



ထိုက်တန်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်း

မမျှော်လင့်ထားသောဖြစ်ရပ်များကြောင့် မတော်တဆထိခိုက်ပျက်စီးမှုများအတွက် ကာကွယ်မှု အပြည့်အဝရရှိနိုင်ရန် ယုံကြည်စိတ်ချရပြီး အကျိုးရှိစေနိုင်မည့် ငွေကြေးစီမံချက်ဖြစ်ခြင်း



အလွယ်တကူရယူနိုင်ခြင်း

ရိုးရှင်းလွယ်ကူသော စာရင်းသွင်းလုပ်ဆောင်ချက်များဖြင့် သင့်အတွက် ကာကွယ်မှုအပြည့်အဝ ရယူနိုင်ခြင်း



ကာကွယ်မှု အပြည့်အဝရှိခြင်း

သင်နှင့် သင့်မိသားစုကို ကာကွယ်ရန်အတွက် သင့်လိုအပ်ချက်၊ ဘတ်ဂျက်နှင့် ကိုက်ညီသော ရွေးချယ်မှုများရှိခြင်း

FIRM BUSINESS FOUNDATION

Dai-ichi Life Insurance Myanmar Ltd. သည် ၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ယခုအခါ သက်တမ်း (၁၂၃) နှစ်ကျော်ပြီဖြစ်သည့် ဂျပန်နိုင်ငံ၏ ထိပ်တန်းအသက်အာမခံကုမ္ပဏီ Dai-ichi Life Group မှ မြန်မာနိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုများကို ပေးရန် ဖွင့်လှစ်ပေးထားသော ကုမ္ပဏီခွဲ တစ်ခု ဖြစ်ပါသည်။

Dai-ichi Life Group သည် ဂျပန်နိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ (၃) ခု ရှိကာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံတွင် Customer များနှင့် ၎င်းတို့၏မိသားစုဝင်များကို အနာဂတ်အတွက် အာမခံချက်ရှိသည့် ငွေကြေးအကာအကွယ်များ ရယူနိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။



Dai-ichi Life
တာဝန်သင့်နှင့်အတူ

အထပ် (၂၀)၊ ဆူးလေစက္ကအော့ဖစ်(စ်)တာဝါ၊ အမှတ် (၂၂၁)၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ မြန်မာ။

အီးမေးလ် - info@daiichilife.com.mm



အသေးစိတ် စုံစမ်းရန် - ၀၉ ၇၇၈၈၀၇၀၀၀



Dai-ichi
Active Care



Dai-ichi Life
တာဝန်သင့်နှင့်အတူ

အာမခံအကျိုးခံစားခွင့်များ	Package A	Package B	Package C	Package D
မတော်တဆဖြစ်ရပ်ကြောင့် သေဆုံးမှု၊ ထာဝစဉ်မသန်စွမ်းဖြစ်မှု အတွက် ၁၀၀% အကျိုးခံစားခွင့်	✓	✓	✓	✓
အခကြေးငွေပေး၍အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးဖြင့် ခရီးသွားနေစဉ် မတော်တဆဖြစ်ရပ်ကြောင့်သေဆုံးခြင်းအတွက် ၁၀၀% အပိုထပ်ဆောင်း အကျိုးခံစားခွင့်		✓		✓
မတော်တဆဖြစ်ရပ်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်း အကျိုးခံစားခွင့်		✓		✓
မတော်တဆဖြစ်ရပ်ကြောင့်မဟုတ်ပဲ သေဆုံးခြင်း (သို့) ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက် ပရီမီယံကြေး ပြန်လည်ထုတ်ပေးခြင်း (for policy term 5 years and above)		✓		✓
မတော်တဆဖြစ်ရပ်ကြောင့် ပုံမှန်နေ့စဉ်ဆေးရုံတက်ရောက်ကုသခြင်းတစ်ရက်ကို အာမခံထားငွေ၏ ၀.၂% အကျိုးခံစားခွင့်			✓	✓
မတော်တဆဖြစ်ရပ်ကြောင့် ပုံမှန်နေ့စဉ် အထူးကြပ်မတ် ကုသ ဆောင်တွင် တက်ရောက်ကုသခြင်း တစ်ရက်ကို အာမခံထားငွေ၏ ၀.၂% ထပ်တိုးအကျိုးခံစားခွင့်			✓	✓

Dai-ichi Active Care ဆိုတာဘာလဲ?

လုပ်ငန်းခွင်ထဲမှာဖြစ်စေ၊အားကစားပြုလုပ်နေချိန်မှာဖြစ်စေ မည်မျှပင် သတိမမူနေပါစေ၊ မတော်တဆမှု ထိခိုက်မှုဖြစ်နိုင်ခြေက အမြဲရှိနေတတ်ပါတယ်။ Dai-ichi Active Care က တက်ကြွစွာသွားလာလှုပ်ရှားနေကြရသူတွေအတွက် ဖြီးပြည့်စုံတုံ့ကာ ကွယ်မှုအစီအစဉ်ဖြစ်ပါတယ်။ မတော်တဆမှုများကြောင့် အသက်ဆုံးပါးခြင်း (သို့) အသက်မွေးဝမ်းကြောင်းအလုပ်ကိုပင် ထိခိုက်စေသော မသန်စွမ်းဖြစ်ခြင်း တွေကို ကြုံတွေ့ရခြင်း အတွက် အကျိုးခံစားခွင့်ကိုပေးအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် မတော်တဆမှုများကြောင့် ဆေးရုံတက်ကုသခြင်းနှင့် ဆက်စပ်သောဆေးကုသစရိတ်များကိုလည်း အကာအကွယ်ပေးထားပါတယ်။

အာမခံ၏ အဓိကအချက်များ


အာမခံ ဝယ်ယူသူ၏ အသက်အပိုင်းအခြား	အသက် ၁၈ - ၆၄ နှစ်
အာမခံ ပေါ်လစီ သက်တမ်း	၁ နှစ် မှ ၁၅နှစ်
ပရီမီယံ သက်တမ်း	၁ နှစ် မှ ၁၅နှစ်
အာမခံထားပမာဏ	ငွေကျပ် သိန်း ၅၀ မှစ၍

အာမခံ၏ စည်းမျဉ်း သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပါမည်။

ဥပမာ

အသက် ၃၀ နှစ်ရှိပြီဖြစ်သော ဦးမောင်မောင်သည် အာမခံထားငွေ ကျပ်သိန်း ၁၅၀ ဖြင့် (၁၂)နှစ် သက်တမ်းရှိ Dai-ichi Active Care အာမခံပေါ်လစီ (Package D) တစ်ခုကို ဝယ်ယူပါသည်။ ၎င်းသည် နှစ်စဉ် ပရီမီယံကြေးအဖြစ် ကျပ် ၁၄၆,၂၅၀ ကို ပေးသွင်းပါသည်။

၂၀၀% အထိ ကာကွယ်မှုရှိခြင်း



မှတ်ချက်။ ။ * မတော်တဆဖြစ်ရပ်ကြောင့် မဟုတ်ပဲ သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် ပရီမီယံကြေး ပြန်လည်ထုတ်ပေးခြင်း (for policy term 5 years and above)